

ဆံစ မှ ဖြေဖျားထိ ဝေါဟာရများ အပိုင်း-၁ (Hair)

အင်္ဂလိပ်ဘာသာစကားကို လေ့လာလိုသူများအတွက် အင်္ဂလိပ်ဘာသာစကား လေ့လာနည်း လမ်းညွှန်များကို Listening (နားထောင်)၊ Speaking (ပြော)၊ Reading (ဖတ်)၊ Writing (ရေး) စသည့်အစဉ်အတိုင်း ရေးသားခဲ့ပြီး ဖြစ်ပါသည်။ "အင်္ဂလိပ်ဘာသာစကားကို ချဉ်းကပ်ခြင်း" ဆောင်းပါးတွင် ပြောခဲ့သည့်အတိုင်း အဆိုပါ စွမ်းရည် ၄ ရပ် (4 Skills) လုံးကို တိုးတက်စေရန်အတွက် စကားလုံး (Word) တနည်းအားဖြင့် Vocabulary (ဝေါဟာရ)များ ကြွယ်ဝရန် လိုအပ်ပါသည်။ လူတစ်ယောက်၏ ဗဟုသုတကို ဝေါဟာရ ကြွယ်ဝမှုနှင့် တိုင်းတာနိုင်ပါသည်။ ဝေါဟာရများများ အသင့်ရှိထားသူသည် သူတစ်ပါးပြောစကား၊ ရေးသားထားသည့် မည်သည့်အကြောင်းအရာကိုမဆို လွယ်လွယ်ကူကူ နားလည်နိုင်သလို မိမိပြောလိုသော အကြောင်းအရာများကိုလည်း တစ်ဖက်သားနားလည်စေရန် ဝေဝေဆာဆာ ပြောပြ၊ ရေးသားနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို လေ့လာသူများအနေဖြင့် မိမိ၏ အနီးစပ်ဆုံးရှိနေသည့် ခန္ဓာကိုယ်မှ ဝေါဟာရ အသုံးအနှုန်းများကို ခေါင်းစဉ်တွင် ဖော်ပြထားသည့်အတိုင်း ဆံစ မှသည် ဖြေဖျားအထိ အစဉ်လိုက် အပတ်စဉ် ရေးသားသွားပါမည်။ ယခုတစ်ပတ်တွင် ဆံပင်နှင့် ပတ်သက်သော အသုံးအနှုန်းများကို စတင်ကာ တင်ပြပါမည်။

ဆံပင်အရောင်များ

- black hair(အနက်ရောင်)
- brown hair(အညိုရောင်)
- blond hair (ရွှေရောင်ဖျော့) စသည်ဖြင့်သုံးနိုင်ပါသည်။

ဆံပင်ကို ပုံသဏ္ဍာန်များ

- curly hair (အလိပ်၊ အခွေပုံလို ပြောရင် သင့်တော်မယ်ထင်ပါတယ်)၊
- wavy hair (လှိုင်းတွန့်ပုံ)၊
- straight hair (အဖြောင့်) စသည်တို့ကို သုံးနိုင်ပါသည်။

Hair ကို ဆံပင် အပြင် အမွေး၊ အမှင် ဟုလည်းသုံးနိုင်ပါသည်။

- ဥပမာ - body hair = ခန္ဓာကိုယ်ရှိအမွေး၊
- facial hair = မျက်နှာပြင်ပေါ်ရှိအမွေး၊
- pubic hair = မမြင်အပ်သောနေရာတွင်ရှိသောအမွေး (နားလည်မည်ဟုထင်ပါသည်။)
- horse hair = မြင်းအမြီးမွေး၊ လည်ဆံမွေး

Hair နှင့်ပတ်သက်သော အသုံးအနှုန်းများ

get in someone's hair - (informal) to annoy someone by always being near them, asking them questions, etc. (ခြေရှုပ်သည်။ ရှုပ်သည် ဟုအဓိပ္ပာယ်ရပါသည်။)

e.g. My roommate has been getting in my hair a bit recently.

(အခုတစ်လော ကျွန်တော့် အခန်းဖော်က လာရှုပ်နေသည်။)

a hair's breadth - a very small amount or margin: you escaped death by a hair's breadth

(အလွန်တိုတောင်းသောကာလကိုဆိုလိုပါသည်။)

e.g. She came within a hair's breadth of losing her life (= She nearly died) .

(ဘဝ၏နောက်ဆုံးနေ့ဝင်ချိန်ကို ရောက်ခဲ့ပါပြီ)

keep your hair on – (informal) said to tell someone to stop being so angry or upset

(စိတ်မဆိုးပါနှင့်၊ စိတ်အေးအေးထားပါ)

e.g. Keep your hair on! Your car isn't badly damaged!

make sb's hair stand on end – (informal) to make someone very frightened

(တစ်စုံတစ်ယောက်ကို ကြောက်လန့်စေသည်။)

e.g. To be honest, the thought of jumping out of a moving airplane makes my hair stand on

end. (ရိုးရိုးသားသားပြောရရင် ပျံသန်းနေတဲ့ လေယာဉ်ပေါ်က ခုန်ချလိုက်ရင်ဆိုတဲ့အတွေးဟာ

ကျွန်တော့်ကို ကြောက်လန့်သွားစေသည်။)

the hair of the dog (that bit you) – (informal) alcohol that you drink in order to make you

feel better when you have drunk too much alcohol the night before

(အမူးပြေအောင်မျက်နှာသစ်သည့် အရက်၊ လွယ်လွယ်ကူကူပြောရလျှင် မနက်ခင်းကိုက်ချိန်တွင် ဖြေသည်ကို ဆိုလိုပါသည်။)

let your hair down – (informal) to relax and enjoy yourself, especially in a lively way

It's about time you let your hair down and had some fun (စိတ်လွတ်ကိုယ်လွတ်နေသည်)

e.g. She certainly let hair down at the office party!

not have a hair out of place – (of a person) to look extremely clean and neat

e.g. She was immaculate as ever, not a hair out of place. (သူမသည် အမြဲတမ်း သပ်ရပ်သန့်ရှင်းနေသည်)

not see hide nor hair of someone/something – (informal) not to see someone or something

for some time (တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို မတွေ့ရသည့် အချိန်ကာလ ဖြစ်ပါသည်။)

e.g. I haven't seen hide nor hair of her for a month. (သူမကို မတွေ့ရသည်မှာ တစ်လလောက်ရှိပြီ။)

not turn a hair – to show no emotion when something surprising, shocking, etc. happens (မတုန်မလှုပ်)

She listened to his confession without turning a hair. (သူ၏ ဖွင့်ဟဝန်ခံချက်ကို သူမက မတုန်မလှုပ် နားထောင်ခဲ့ပါသည်။)

not harm/touch a hair on someone's head – to not hurt someone physically in any way (မဲ့တစ်ပေါက်မစွန်းစေရ)

split hairs – to pay too much attention in an argument to differences that are very small and not important (ရေးကြီးခွင်ကျယ်လုပ်သည်၊ မလိုအပ်သည်ကို အသေးစိတ်လုပ်သည်)

- hairbrush = ဆံပင်ဖိးရာတွင်သုံးသည့် ဝက်မှင်ဘီး
- hairdo = အမျိုးသမီးများဆံပင်ပုံစံ (e.g. She has a new hairdo every month.)
- hairdresser = အမျိုးသမီးများကိုဆံပင်ညှပ်သူ (အမျိုးသားများကို ဆံပင်ညှပ်သူမှာ barber ဖြစ်သည်)
- hairgrip = ဆံညှပ်
- hairline = ဆံစ၊ ဆံစပ်။
- hairnet = ဆံထုံးအုပ်
- hairpiece = ဆံစု၊ ဆံတု။
- hairpin = ဆံထိုး
- hairspray = ဆံပင်ပုံသွင်း ရာတွင် ဖျန်းသော ဆေးရည်
- hairstyle = ဆံပင်ပုံစံ
- hairdryer = ဆံပင် အခြောက်ခံသည့် ကိရိယာ
- haircut = ဆံပင်ညှပ်ခြင်း၊ ဆံပင်ကေ (e.g. That's a nice hair cut.)

ဆံပင်ညှပ်သည်ဟု သုံးလိုလျှင် have + obj + V3 ပုံစံနှင့်တွဲသုံးရပါသည်။

ဥပမာ- ကျွန်တော်ဆံပင်ညှပ်ချင်သည် - I want to have my hair cut. ဟုရေးပါသည်။
(ကိုယ်ကိုတိုင်လုပ်ရန် အဆင်မပြေဘဲ သူတစ်ပါးက ပြုလုပ်ပေးရသော ကိစ္စများကို have + Obj + V3 ပုံစံဖြင့် သုံးနိုင်ပါသည်။)

အင်္ဂလိပ်စကားပြောရာတွင် စကားလုံးကြွယ်ဝစေရန် ရည်ရွယ်လျက် ရေးသားလိုက်ပါသည်။

အောင်ကိုဦး(UMK)